

မာတိကာ

| | |
|--|----|
| မြန်မာပြန်သူရဲ့ မိတ်ဆက်နိဒါန်း | ၇ |
| နိဒါန်း (ခရစ္စတီးနား ဂါစီယာ ရေးတယ်) | ၁၃ |
| အချစ်ကဗျာ နှစ်ဆယ်နှင့် အဆွေးသီချင်း တစ်ပုဒ် | |
| ၁။ မိန်းမသားတစ်ဦးရဲ့ ခန္ဓာကိုယ် | ၂၉ |
| Body of a woman | |
| ၂။ အလင်းဟာ မင့်ကို သိမ်းထုပ်ရစ်ပတ်လို့ | ၃၁ |
| The Light Wraps you | |
| ၃။ အား ထင်းရှူးပင်တို့ရဲ့ အပြောကျယ်ပြန့်မှု | ၃၅ |
| Ah vastness of Pines | |
| ၄။ မနက်ခင်းဟာ မုန်တိုင်းအပြည့်နဲ့ ဖြစ်နေ | ၃၇ |
| The Morning is Full | |
| ၅။ မင်း ငါ့ကို ကြားနိုင်အောင်လို့ | ၄၁ |
| So that You Will Hear Me | |
| ၆။ မင်း ရှိနေခဲ့သလိုမျိုး မင်းကို ငါ အမှတ်ရ | ၄၇ |
| I Remember You as You Were | |

| | |
|---|-----|
| ၇။ နေ့လယ်ခင်းတွေထဲ တိမ်းမှူးနေရင်း | ၄၉ |
| Leaning into the Afternoons | |
| ၈။ ပျားဖြူလေး | ၅၃ |
| White Bee | |
| ၉။ ထင်းရှူးပင်တွေရယ် ရှည်ကြာသော အနမ်းတွေရယ်နဲ့ မူးယစ် | ၅၉ |
| Drunk with Pines | |
| ၁၀။ ဟောဒီ ညနေဆည်းဆာကိုတောင်မှ ငါတို့ ဆုံးရှုံး | ၆၁ |
| We have lost even | |
| ၁၁။ ကောင်းကင်ထဲက ထွက်လုနီးပါး | ၆၅ |
| Almost out of the Sky | |
| ၁၂။ မင့်ရင်သားတွေက ငါ့ နှလုံးသားအတွက် လုံလောက် | ၆၉ |
| Your Breast Is Enough | |
| ၁၃။ မင့်ခန္ဓာကိုယ်ရဲ့ မြေပုံကို အမှတ်အသားပြုရင်း | ၇၃ |
| I Have Gone Marking | |
| ၁၄။ နေ့တိုင်းပဲ မင်းဟာ ကစား | ၇၇ |
| Everyday you play | |
| ၁၅။ မင်း တိတ်ဆိတ်နေတဲ့အခါ ငါသဘောကျမိရဲ့ | ၈၁ |
| I Like for You to be Still/I Like it when you Quiet | |
| ၁၆။ ဆည်းဆာချိန် ငါ့ကောင်းကင်ထဲမှာ | ၈၅ |
| In My Sky at Twilight | |
| ၁၇။ တွေးတောရင်း၊ တွေးလုံးရစ်ပတ် အရိပ်တွေ | ၈၉ |
| Thinking, Tangling Shadows | |
| ၁၈။ ဟောသမှာ မင့်ကို ငါ ချစ်တယ် | ၉၅ |
| Here I Love You | |
| ၁၉။ မိန်းကလေး ညိုဝါညက် | ၉၉ |
| Girl Lithe and Tawny | |
| ၂၀။ ကနေ့ည ဝမ်းနည်းဖွယ်အကောင်းဆုံး စာကြောင်းတွေကို | ၁၀၁ |
| ငါ ရေးတတ်ပြီ | |
| Tonight I Can Write the saddest lines | |
| ၂၁။ အဆွေးသီချင်း တစ်ပုဒ် | ၁၀၇ |
| The Song of Despair | |

လက်ဆောင်ကဗျာများ (Bonus Poems)

THE CAPTAIN'S VERSES

(Los versos del Capitan) The Love Poems မှ

| | |
|------------------------------------|-----|
| ၁။ မင့်ဆီမှာ ကမ္ဘာလောက | ၁၁၄ |
| In You the Earth (En ti la tierra) | |
| ၂။ ငါ့ဘုရင်မ | ၁၁၅ |
| The Queen (La rdna) | |
| ၃။ အိုးဖုတ်သမား | ၁၁၆ |
| The Potter (El alfarero) | |
| ၄။ မင့်ခြေထောက်လေးတွေ | ၁၁၇ |
| Your Feet (Tus pies) | |
| ၅။ မင့် လက်ကလေးတွေ | ၁၁၈ |
| Your Hands (Tus manos) | |
| ၆။ မင့် ရယ်သံကလေး | ၁၂၀ |
| Your Laughter (Tu risa) | |
| ၇။ ချစ်စရာလေး | ၁၂၂ |
| The Lovely one | |

One Hundred Love Sonnets မှ

| | |
|--|-----|
| ၁။ မင့်ကို ချစ်မိလို့ပါဆိုတဲ့ ခြင်းချက်မှ လွဲ၍ | ၁၂၇ |
| I donnot love you excerpt I love you | |
| ၂။ အချစ်တေးကဗျာ တစ်ရာ အမှတ် ၅၇ | ၁၂၉ |
| One Hundred Love Sonnets : XVII | |